



Email: shanhumanrightsfoundation@gmail.com
 Website: www.shanhumanrights.org
 Phone: +66 (0)93- 297-7754

Address:
 P.O. Box 201, Prasingh,
 Chiang Mai, Thailand 50200

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းထုတ်ပြန်ချက်

2020 ခုနှစ် အောက်တိုဘာလ 5 ရက်

မိုင်းကိုင်မြို့နယ် ရှမ်း/တောင်တွင် ရွာသား ၃-ယောက် RCSS/SSA ထောက်လှမ်းရေး အဖြစ်စွပ်စွဲကာ အစိုးရတပ်သားများက ညှဉ်းပမ်းနှိပ်စက်

စက်တင်ဘာလ 20, 2020 ရက်နေ့တွင် လွိုင်တောင်းအနီး နွားကျောင်းလျက်ရှိနေသည့် ရွာသား ၃-ယောက် အားရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်မှလွှတ်လိုက် သည့်ထောက်လှမ်းရေးဟု အစိုးရစစ်တပ်က စွပ်စွဲပြီး ၎င်းတို့ကို ညှဉ်းပမ်းနှိပ်စက်ခဲ့သည်။

ရွာသားသုံးဦးမှာ မိုင်းကိုင်မြို့နယ် ဟိုခိုင်းကျေးရွာအုပ်စုဝင် လုံစံကျေးရွာမှ လုံးကတိက (သက် 58-နှစ်)၊ စိုင်းနွယ် (သက် 30) နှင့် စိုင်းနေမိနွ (သက် 30) တို့ဖြစ်ကြသည်။

ကျေးရွာသား ၃-ယောက်တို့သည် စက်တင်ဘာလ 20 ရက်နေ့ ညနေ ၃-နာရီ အချိန်တွင်လွိုင်တောင်းတောင်ခြေတဝိုက်တွင် နွားကျောင်းလျက်ရှိနေစဉ် လွိုင်တောင်းတပ်စခန်းမှ အစိုးရတပ်သား ၉-ယောက်နှင့် ထိပ်တိုက်တိုးလေသည်။

ကျေးရွာသား ၃-ယောက်သည် ရှမ်းတပ်မတော်အတွက် လုပ်ကိုင်ပေးနေကြောင်း စွပ်စွဲကာ ပလပ်စတစ်ဖြင့်မျက်နှာစီးပြီး စစ်သား ၆-ယောက်က ခြေဖြင့်ကန်ခြင်း၊ တုတ်များဖြင့်ရိုက်ခြင်းပြုလုပ်သည်။ လုံးကတိက မှာ ဦးခေါင်းတွင် ၁၅-ချက်၊ စိုင်းနွယ် မှာ ဦးခေါင်းတွင် ၁၀-ချက် ၊ စိုင်းနေမိနွ မှာ ဦးခေါင်း နှင့် ကိုယ်လုံးတွင် ၁၅-ချက် အသီးသီး ရိုက်နှက်ခံကြရသည်။

အစိုးရတပ်သားများက ရွာသားများအား စစ်ဆေးမေးမြန်း ရိုက်နှက်နေစဉ်တွင်-- “ငါတို့ကို ထောက်လှမ်းဖို့ မင်းတို့ကို RCSS က ခိုင်းလိုက်တာလား။ မင်းတို့ တယောက် ဘယ်လောက်ကြာလဲ?” ဟုမေးလေသည်။

အရိုက်နှက်ခံရွာသားများမှာ ညနေ 4.30 နာရီတွင် အိမ်ပြန်ကြပြီး ကျေးသီးသို့ ဒဏ်ရာဒဏ်ချက်များ ကုသရန်ယင်းညနေတွင် ထွက်သွားကြသည်။




မြန်မာစစ်အစိုးရတပ်မှ ရိုက်နှပ်ခြင်းခံရသည့် လုံစံရွာသား

လုံးကတိက သည် လုံးခမ်းဦး နှင့် ပါခမ်းဦး တို့၏သားဖြစ်ပြီး၊ စိုင်းနွယ်မှာ လုံးဆင် - ပါပင်း တို့၏သား နှင့် စိုင်းနေမိန္ဒ မှာ လုံးက တိက နှင့် ပါခေါင် တို့၏သား ဖြစ် သည်။

လွိုင်တောင်းတပ်စခန်းမှ တာဝန်ကျတပ် သား များမှာ မိုင်းပန်ရှိ တာဆန်း မှ တပ်ရင်း ခလရ-294 ကဖြစ်ပြီး၊ မိုင်းပန်မြို့နယ် နား လော် ကျေးရွာအုပ်စုမှ ခြေမြန်တပ်ရင်း

ခမရ-575 တို့ဖြစ်ကြသည်။

၂၀၂၀ခုနှစ် ဇူလိုင်မှစက်တင်ဘာလအတွင်း မိုင်းကိုင်း၌ မြန်မာတပ်မတော်စစ်အစိုးရဘက်မှ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အမွေလုပ်အားခိုင်းခြင်းပြမြေပုံ



ရွာသားများအား ညှဉ်းပန်းနှိပ်စက်ပြီးနောက် လွိုင်တောင်းတပ်စခန်းတွင် တာဝန်ကျ တပ်ရေးအရာရှိ အောင်လွင်ကယင်းဒေသခံ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် တပ်မှူးထံ အကြောင်းကြားစာ တစောင်ရေးပို့သည်။ ယင်းစာပါအကြောင်းအရာမှာ၎င်းတို့အစိုးရတပ်များ လွိုင်

တောင်း ဒေသအတွင်း လှုပ်ရှားမှုကိုထောက်လှမ်းဖို့ RCSS က ပို့လိုက်သည့် ရွာသား ၃-ယောက်ကိုဖမ်းထားကြောင်း၊ ကိုဗစ်-19 ကပ်ရောဂါကာလအတွင်း ရန်လိုရန်စမှုမျိုး RCSS က လုပ်ဆောင်တာဖြစ်ကြောင်း ပါရှိသည်။ ဤမဟာဗျူဟာကျ လွှင်တောင်းတောင်ကုန်းကို တနိုင်လုံးပစ်ခတ်ရပ် စဲရေးစာချုပ် (NCA) ချုပ်ဆိုထား သည့် RCSS/SSA ထံမှ အစိုးရစစ်တပ်က မတ်လ အစောပိုင်းတွင် စစ်ဆင်ရေးကြီးတခုအပြီး သိမ်းယူထား ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ မကြာခဏဆိုသလို တပ်စခန်းသစ် တည်ဆောက်ရန်အတွက် စစ်သုံးပစ္စည်းများ၊ ဝါးပိုးဝါးများ၊ သစ်တုံးများကို တောင်ကုန်းပေါ်သို့ သည်ဆောင်ပေးရန် ရွာသားများအား အတင်း အကြပ် စေခိုင်းမှုများ ဖြစ်ပေါ်ခဲ့သည်။



မြန်မာစစ်အစိုးရတပ်မှ ချောဆွဲခြင်းခံရသည့် ထော်လာဂျီပိုင်ရှင်

ဇူလိုင်လ 5, 2020 ရက်နေ့တွင် ခလရ-294 မှ အစိုးရတပ်သားများသည် လွှင်တောင်း မှ ဆင်းသက်လာပြီး လုံစံကျေးရွာတွင်းသို့ ဝင်သွားသည်။ အစိုးရတပ်သား များသည် လုံးနန္ဒ၊ လုံးကျောက်၊ လုံးကုဏ္ဍလ နှင့် လုံးမိန်း တို့ ပိုင်ဆိုင်သည့် ထရပ်ကား ၄-စီး ကိုယူကာ ၎င်းတို့စစ်သုံးပစ္စည်းများအား ယင်းတို့တပ် စခန်း တည်ရှိရာ လွှင်တောင်းတောင်ပေါ်သို့ ဟမ်းငိုင်း ကျေးရွာမှ သည်ဆောင်ပေးစေခဲ့သည်။ ဩဂုတ်လ 5, 2020 ရက်နေ့တွင်လည်းပဲ ခလရ-575 မှ အစိုးရတပ်သားများ သည် ဝမ်လုံစံ ကျေးရွာသားများ ပိုင်သည့် ထရပ်ကား ၂-စီးကိုလည်း အလားတူရယူခဲ့သေးသည်။ ကားပိုင်ရှင်များဖြစ်ကြသည့် လုံးဆန်ခမ်း နှင့် လုံးမောင် တို့သည် ဟမ်းငိုင်းမှ

စစ်သားများကို လွှင်ပက်သို့ သည်ယူပို့ဆောင်ပေးရသည်။ တဦးလျှင် ကျပ်ငွေ 20,000 စီ သည်ယူပို့ဆောင်ခစားရိတ် ရသည်ဟုဆိုသည်။

ဆက်သွယ်ရန်

- စိုင်းဟော်ရှဲန် +66 94-728-6696 (ရှမ်း၊ အင်္ဂလိပ်)
- စိုင်းရွက်လွင် +66: 97-173-1530 (ရှမ်း၊ မြန်မာ)